

ကိုအောင်သန့်ဇင်ဦး (ခ) ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းစ် ထောင်တွင်းအကျဉ်းကျခံရမှုနှင့်ပတ်သက်၍
အရပ်ဘက်အဖွဲ့အစည်းများမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိတ်ဖွင့်ပေးစာ

၂၉ရက်၊ စက်တင်ဘာလ၊ ၂၀၂၀ခုနှစ်

၂၀၁၅ ဒီမိုကရေစီပညာရေးသပိတ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုအောင်သန့်ဇင်ဦး (ခ) ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းစ် သည် ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ခံရကာ တရားစွဲဆိုခံခဲ့ရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရတက်လာပြီးနောက် ၂၀၁၆ခုနှစ်၊ ဧပြီလ ၈ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက ကြေညာချက်အမှတ် ၂/၂၀၁၆ဖြင့် ဒီမိုကရေစီပညာရေးသပိတ် ကျောင်းသား လှုပ်ရှားမှုနှင့် ဆက်စပ်မှုများအားလုံးကို ပြန်လည်ရုပ်သိမ်းရန် ညွှန်ကြားခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသော ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများ အားလုံးကိုလည်း ပြန်လည်လွှတ်ပေးခဲ့ပါသည်။ ထိုသို့ လွတ်မြောက် ခဲ့သူများတွင် ကိုအောင်သန့်ဇင်ဦးလည်း အပါအဝင် ဖြစ်ခဲ့ပြီး ၎င်းအား တရားစွဲဆိုထားသော တရားရုံးများမှလည်း အမှုများ ပိတ်သိမ်းပေးခဲ့ပြီး ဖြစ်ပါသည်။

၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် ဒီမိုကရေစီပညာရေးသပိတ်ကာလအတွင်း တိမ်းရှောင်နေစဉ်က ဆက်စပ် အမှုတစ်ခုဖြစ်သော မှတ်ပုံတင်ကဒ်တစ်ခု တွေ့ရှိခဲ့သည့်အမှုကို ပြန်လည်ပိတ်သိမ်းနိုင်ရန်အတွက် ကျောက်တံတား တရားရုံးသို့ လာရောက်ပါရန် ရဲတပ်ဖွဲ့မှ ဆင့်ခေါ်ခဲ့ပါသည်။ ၎င်းဆင့်ခေါ်စာနှင့်အတူ အဆိုပါအမှုသည် ဒီမိုကရေစီ ပညာရေးသပိတ်နှင့် ဆက်စပ်မှုတစ်ခုဖြစ်သည့် အတွက် နိုင်ငံတော်အစိုးရ၏ အမိန့်ကြေညာစာ ၂/၂၀၁၆နှင့်အညီ ပြန်လည် ပိတ်သိမ်းရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ မှတ်ချက်ရေးသား၍ တရားရုံးသို့ တင်ပြခဲ့ပါသည်။ သို့သော် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာနမှ အဆိုပါအမှုကို ပိတ်သိမ်းပေးခြင်းမရှိဘဲ ဆက်လက် တရားစွဲဆိုခဲ့ပါသည်။ ထို့ပြင် တရားရင်ဆိုင်နေစဉ်ကာလများတွင် ဝန်ကြီးဌာနဘက်မှ တရားလိုဖြစ်သူအနေဖြင့် ရုံးချိန်းများ အကြိမ်များစွာ ပျက်ကွက်ပြီး ၂နှစ်ကျော်ကြာထိ ကြန့်ကြာခဲ့သည်လည်း ရှိပါသည်။

၂၀၂၀ခုနှစ် ဩဂုတ်လ ၂၆ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံးမှ ကိုအောင်သန့်ဇင်ဦးအား အဆိုပါ အမှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ထောင်ဒဏ် ၆လ ချမှတ်ခဲ့ပါသည်။ တရားရုံးအမိန့်တွင် ချုပ်ရက်များကို ထုတ်နှုတ်ခံစားခွင့်ပြုခဲ့သော်လည်း ၎င်းအမှုကို ရုံးတင်သည့်နေ့မှာ ကိုအောင်သန့်ဦး ၂၀၁၆ခုနှစ် ထောင်မှပြန်လည် လွတ်မြောက်ပြီးချိန်မှဖြစ်သည်ဟုဆိုပြီး ယခုအခါ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ရပါသည်။

နိုင်ငံတော်အစိုးရ၏ အမိန့်ကြေညာစာအမှတ် ၂/၂၀၁၆ အရ ဒီမိုကရေစီပညာရေးသပိတ်နှင့် ဆက်စပ် အမှုများအားလုံးကို ပြန်လည်ပိတ်သိမ်းခဲ့ပြီး ဖမ်းဆီးခံရသူများအားလုံးကိုလည်း ပြန်လည် လွတ်မြောက်စေခဲ့ သော်လည်း ယခုကဲ့သို့နောက်ကြောင်းပြန်ဖမ်းဆီးထောင်ချခြင်းမှာ တရားမျှတမှု မရှိပါ။

ထို့ကြောင့် ကိုအောင်သန့်ဇင်ဦး (ခ) ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းစ် ၏ အမှုကို ပိတ်သိမ်း၍ အမြန်ဆုံး ပြန်လွှတ်ပေးပါရန်နှင့် ဒီမိုကရေစီပညာရေးသပိတ်နှင့် ဆက်စပ်သော အမှုများအားလုံးနှင့် နောက်ဆက်တွဲ သက်ရောက်မှုများအားလုံးကို ထပ်မံပြစ်ဒဏ်ချမှတ်ခံရမှုများ မရှိစေရန် သေချာစေရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ကြေညာချက် အမှတ် ၂/၂၀၁၆ကို တရားရေးဌာနများအပါအဝင် အစိုးရဝန်ကြီးဌာနများအားလုံးသို့ ကြပ်မတ်ညွှန်ကြားပေးပါရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

ဆက်သွယ်ရန်

မဖြိုးဖြိုးအောင် (The Wings Institute) - 09262758344, phyoe2aungburma@gmail.com

မောင်ဆောင်းခ (အသံအဖွဲ့) - 09773937273, maungsaungkha@athanmm.org

ကိုမိုဗ်းသွေး (Generation Wave) - 09979238220, moethway@gmail.com

အိတ်ဖွင့်ပေးစာတွင် ပါဝင်လက်မှတ်ရေးထိုးသောအဖွဲ့အစည်းများ

၁။ အသံ - လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့

၂။ Nyan Lynn Thit Analytica

၃။ The Wings Institute for Reconciliation

၄။ Generation Wave

၅။ Synergy - လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့

၆။ Action Committee for Democracy Development

၇။ Genuine People's Servants - GPS

၈။ Assistance Association for Political Prisoners (AAPP)

၉။ Oway Education and Youth Institute

၁၀။ Myanmar Cultural Research Society (MCRS)

၁၁။ မြောင်းမြလူငယ်ကွန်ဂရက်

၁၂။ The Seagull: Human Rights, Peace & Development

၁၃။ Burma Monitor

၁၄။ Equality Myanmar

၁၅။ ပေါင်းကူး

၁၆။ Development Media Group (DMG)

၁၇။ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)

1. All Arakan Students' and Youths' Congress (AASYC)

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များကွန်ဂရက်

2. All Burma Students' Democratic Front (ABSDF)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး

3. All Kachin Youth Union (AKYU)

ကချင်တစ်မျိုးသားလုံးဆိုင်ရာ လူငယ်များသမဂ္ဂ

4. Kayan New Generation Youth (KNGY)

ကယန်းမျိုးဆက်သစ်လူငယ်

5. Kuki Students Democratic Front (KSDF)

ကူကီးကျောင်းသားများဒီမိုကရက်တစ်တပ်ဦး

6. Karen Youth Organization (KYO)

ကရင်လူငယ်အစည်းအရုံး

7. Mon Youth Progressive Organization (MYPO)

တိုးတက်သောမွန်လူငယ်များအစည်းအရုံး

8. Pa-O Youth Organization (PYO)

ပအိုဝ်းလူငယ်အစည်းအရုံး

9. Ta'ang Students and Youth Organization (TSYO)

တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့အစည်း

10. Tavoyan Youth Organization (TYO)

ထားဝယ်လူငယ်အစည်းအရုံး

11. Zomi Students and Youth Organization (ZSYO)

ဇိုမီးကျောင်းသားလူငယ်များအဖွဲ့အစည်း

၁၈။ ဒို့မြေကွန်ရက် (LIOH)

၁၉။ Citizen Action for Transparency (CAFT)

၂၀။ Community Response Group (COMREG)

၂၁။ လူငယ်အစည်းအဝန်း - Youth Circle

၂၂။ လောကအလင်းလူမှုဖွံ့ဖြိုးရေးအဖွဲ့

၂၃။ Myanmar Media Lawyers' Network

၂၄။ Karen Peace Support Network (KPSN)